

## လျှပ်စစ် တတ်ဆင်ရေးတွင် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီရေး။

ဟတိကား

အပိုင်း (က) မြတ်ဆက် ခြင်းကဏ္ဍာ။

၁.၀။ နိဒါနီး

၂.၀။ ရည်ရွယ်ချက်။

၃.၀။ လျှပ်စစ် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ဥပဒေ ကျွန်ုတ်သုံးမျှ မြင်ကွင်း။

၄.၀။ လျှပ်စစ်လုပ်ငန်းခွင့် အွန်ရာရယ်ကင်းရှင်းရေး တျော်ထုံးများ။

အပိုင်း(ခ) လျှပ်စစ် လုပ်ထုံးများနှင့် ကိုက်ညီဖွံ့ဖြိုးစစ်နည်း ကဏ္ဍာ။

၅.၀။ အကျိုးဝင်မှု အတိကောက် (abbreviations) နှင့် ဝေါဟာရများ။

၆.၀။ အဓိကလျှပ်စစ် တွက်ချက်နည်း (Ohm's Law) စသည်။

၇.၀။ ဓမ္မခါတ်ခြင်း (Grounding) လုပ်ငန်း။

၈.၀။ လျှပ်စစ် ပစ္စည်းများအား (Bonding) ဓမ္မခါတ်ဆက်ခြင်း။

၉.၀။ လျှပ်ကာ ချို့ယွင်းမှုအြင်ခြင်း- လျှပ်ကူးမှု (Ground faults and arc faults) များ။

၁၀.၀။ ဝန်ဆောင်မှု ပစ္စည်း ကိုရိယာ (Service Equipments) များ။

၁၁.၀။ ပိတ္တာများနှင့် ဝန်ဆောင်မှု ခလုပ်ပုံး (Panels- ပိုင်နယ်) များ။

၁၂.၀။ ယာယိလျှပ်စစ်၊ ဝန်ဆောင်မှုနှင့် ပယ်နယ်(Panel) ခွဲ ပုံးများ၊ အဆောက်အအီးနှစ်လုံး။

၁၃.၀။ လျှပ်စစ် လက်ခံယူသည့် Panel- (မြန်မာ အခေါ်) ဒီဘီပုံးများ  
ပြော(ခ) အောက်(ခ) များ။

၁၄.၀။ လျှပ်စစ် ပိတ္တလမ်းခွဲများ အတွက် တွက်ချက်မှုများ (Calculations & Multi Circuits)။

၁၅.၀။ လျှပ်စစ် ပိတ္တလမ်းခွဲများ၊ ရေရှိးစန်းနှင့် အဝတ်လျှပ်စစ်ခန်းများ။

၁၆.၀။ လျှပ်စစ်ကြီးများ၏ လျှပ်စစ်း သယ်ဆောင်နိုင်အား။

၁၇.၀။ လျှပ်စစ် ပိတ္တအတွက် ကြိုး ဆိုက် ဧရိယားမြင်း

၁၈.၀။ (ကောဘယ်) ဝါယာ တတ်ဆင်ရေး နည်းစနစ်များ။

၁၉.၀။ Conduit - Tubing- Conduit Fill - ကွန်ကျူးပိုက် ဝါယာရိုးး

၂၀.၀။ Boxes - Enclosures- လျှပ်စစ် သုံး ဆတ်သွယ်ဘူးများ- ပုံးများ။

၂၁.၀။ လိုက်တပ်း- ပိုးအလုပ်းပေါ်မြင်း- ရော်တန် စသည်။

၂၂.၀။ ဓနရောင် လျှပ်စစ် (Photovoltaics) လျှပ်ထုတ်ဝက် (Generators)

အပိုင်း (ဂ) အဇေတ္တဇွဲ ကဏ္ဍာ။

၁.၀။ ဓမ္မစိုက်ကြိုး တတ်ဆင်ခြင်း မှတ်စုံ

၂.၀။ "နံ" ကြိုးနှင့် သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ။

၃.၀။ ဓမ္မကြိုးကွဲ တတ်ဆင်ခြင်း လုပ်ငန်း။

၄.၀။ လျှပ်စစ် ဝါယာ အမျိုးမျိုး။

၅.၀။ (conduits) ကွန်ကျူးပိုက် (Trunkings) ထေရိုးကောင်း နှင့် (Cable Trays) ကော်ယူ ထေရိုးများ။

၆.၀။ ဓနဘို့မိတ်လုံး၏ လျှပ်စစ် ဝါယာရိုးး တတ်ဆင်မှုကို လျှပ်စစ် လုပ် ထုံး လုပ်နည်း များအြင့် စိစင်ခြင်း။

၇.၀။ ဓရရှိုးစန်း လျှပ်စစ် ဓန တတ်ဆင်မှု စည်းလွှားများ။

၈.၀။ ပိုင်သာ အော့ဗာတန် ကြိုး ဓနစုံ

၉.၀။ Prefabricated Wiring System- ကြိုးတင်ထုတ်လုပ်သည့်ဝါယာရိုးး။

၁၀.၀။ လျှပ်စစ်လုပ်ထုံးလုပ်နည်းများနှင့် အကျိုးဝင်သော အ ဗြား လုပ်ငန်းများ

၁၁.၀။ နောက်ဆက်တွေ သယားများ။